

II ကဝါ <th-m-yo: gya'> 守旧, 老一套 ဒီလိုသာ ~ လုပ်နေကြောင်းဘယ်တော့မှ ရှုထားချက်ထက်ပိုထုတ်လုပ်နိုင်မှာမဟုတ်။ 按照这样老一套干, 什么时候也不会超过定额。

သမဝါယမ နှု၊ <th-ma' wa y-ma'> 合作社, ~ စိုက်ပျိုးရေး: 合作化农业 / ~ အဖွဲ့ 合作社 / စားသုံးသူ ~ 消费合作社

သမသတ် နှု၊ <th-m-that> [巴]①正对面: ~ တည့်တည့်ကျ တယ်။正对面。/ ~ ထောင့်【数】对顶角 ②(占卜)黄道十二官中与某一官相对的官

သမာကျမ်း နှု၊ <th-ma kyan:> 圣经, 同သမ္မာကျမ်း

သမာဝိ နှု၊ <th-ma di'> [巴]①精神集中: ~ မရှိလို့စာကျက် မရ။ 思想涣散书看不进去。②正直, 正义感: ~ လူကြီး: 民事纠纷义务裁决者 / ~ မြို့ဝန် 名誉市长, 名誉镇长 / ~ အဖွဲ့ 民事纠纷义务裁决团 / နိုင်ငံပေါင်းစုံ ~ အဖွဲ့ 国际仲裁组织

သမာဝိခုံရုံး နှု၊ <th-ma di' khon yon:> 民事纠纷调解处

သမာဝိချိန်ခွင် နှု၊ <th-ma di' khyein gwin> 公平秤, 标准秤

သမာဝိဂုဏ် နှု၊ <th-ma di' gon> [巴]比喻

သမာဝိတင်း နှု၊ <th-ma di' tin:> 标准笋

သမာဝိဝန်းကြေး နှု၊ <th-ma-di' hwan: gyei:> 缅甸帝王时代 住户税

သမာဝိန် နှု၊ <th-ma dein> = သမာဝိ

သမာန နှု၊ <th-ma na'> [巴]相同, 同等, 相当

သမာနဝါဒိ နှု၊ <th-ma na' wa di> [巴]信仰相同者

သမာပတ် နှု၊ <th-ma bat> [巴]禅定

သမာသမတ် နှု၊ <th-ma th-mat> 公正, 公平: ခိုင်လုံကြီးသည် ~ ရှိရသည်။ 裁判必须秉公。/ ~ ကျသည့်ဆောင်ရွက်မှု 公正的措施

သမား နှု၊ <th-ma:> ①能者, 老师, 师傅: ဆရာ ~ ကိုရှိသေပါ။ 要尊重师长。②缅甸医生: လူနာအတွက် ~ ပင့်ချေ။ 为病人请医生。③(合)从事……专业者: အလုပ် ~ 工人 / နိုင်ငံရေး ~ 政治家 / လက် ~ 木匠 ④(爱好……)者: အရက် ~ နှစ်ခြိုက် / ဘွင်းဘွင်း ~ 直爽的人

သမားကု ကါ၊ <th-ma: ku'> 医治, 治疗

သမားဂုဏ်ပြ ကါ၊ <th-m-gon pya'> 自我吹嘘, 自吹自擂, 自夸, 自诩

သမားညို နှု၊ <th-ma: nyo> (罕)缅甸学者, 缅甸医生

သမားတော် နှု၊ <th-ma: daw> ①御医 ②医师

သမားမြို့ နှု၊ <th-ma: byu> (罕)婆罗门学者

သမားယောင် နှု၊ <th-ma: yaun> 江湖医生

သမားယောင်မောင်းထောင် နှု၊ <th-ma: yaun maun: daun> (喻)不懂装懂者: နားမလည်ပဲ ~ မလုပ်ချင်ပါနှင့်။ 不懂别装懂。

သမားရိုးကျ I နှု၊ <th-m-yo: gya'> 传统做法 II ကဝါ <th-m-yo: gya'> 墨守陈规, 因循守旧

သမားရိုးစဉ်လာ နှု၊ <th-m-yo: sin la> 传统, 老规矩, 陈规: ~ ကိုလေးစားခြင်းကြောင့်တီထွင်မှုထိခိုက်စေတတ်သည်။ 墨守陈规往往会影响创新。

သမားလန်နာ နှု၊ <th-ma: lan na> 疑难之症

သမားဟူးရူး နှု၊ <th-ma: hu: ya:> 占星家

သမိပူစာနည်း နှု၊ <th-mi pu p-za ni:> 近似事物之间的比喻法, 近似称呼法(如北京猿人, 实际上是周口店出土, 就近用北京之名)

သမီး I နှု၊ <th-mi:> ①女儿, ~ ရင်း: 亲生女儿 / သောကြာ ~ 星期五生的女儿 ②姑娘 II ဝါ၊ <th-mi:> 表示旁系亲属关系的助词, 如: ~ ယောက်မ 姑嫂关系 / ~ ယောက်ဖ 郎舅关系

သမီးကညာ / သမီးကလျာ နှု၊ <th-mi: k-nya/th-mi: k-lya> (古)女儿, 姑娘

သမီးခင်ပွန်း နှု၊ <th-mi: khin bun:> 夫妻俩

သမီးနို့ နှု၊ <th-mi: no'> 一种贝壳

သမီးပျိုသားပျို နှု၊ <th-mi: byo tha: byo> 未婚儿女

သမီးပျား နှု၊ <th-mi: bya:> (罕)养女

သမီးမောင်နှံ နှု၊ <th-mi: maun hnan> 夫妻, 伉俪

သမီးမြှောက်သား နှု၊ <th-mi: myaut tha:> 表兄妹, 表姐弟

သမီးယောက်ဖ နှု၊ <th-mi: yaut kh-ma'> 翁婿关系, 婆媳关系

သမီးယောက်မ နှု၊ <th-mi: yaut pha'> 郎舅关系

သမီးယောက်မ နှု၊ <th-mi: yaut ma'> 姑嫂关系

သမီးရည်းစား နှု၊ <th-mi: yi: za:> 爱人, 对象, 情人: ~ စကား: 情话 / ~ စာ 情书 / ~ ထားသည်။ 搞对象, 谈恋爱。

သမီးရှင် နှု၊ <th-mi: hisn> 女方的父母

သမီးလှလင် နှု၊ <th-mi: lu' lin> 年轻的姑娘

သမီးလှ နှု၊ <th-mi: hla'> 树干长满棕箨时的棕榈树, 参见 ထန်း: 条

သမီးသွေးသောက် နှု၊ <th-mi: thwei: dhaut> 盟友, 结拜兄弟姐妹

သမုဆွေ နှု၊ <th-mu' hswai> (诗)情侣, 也叫 သမုညာ

သမုဋ္ဌာန် နှု၊ <th-maut' htan> 原由, 缘故

သမုတိ နှု၊ <th-mu' ti'> [巴] ①帝王 ②一种御用伞 ③称呼: ~ သစ္စာ 正确的命名 / ~ သံဃာ 名义上的和尚

သမုတိနတ် / သမုတိနတ် နှု၊ <th-mu' ti'nat> 君主, 帝王

သမုဒယ နှု၊ <th-mu' d-ya'> [巴]留恋, 情意, 眷恋之心: ~ ကြိုးပျဉ်တင်ငင်သွယ်ရှက်နေသည်။ 情意缠绵。

သမုဒယသစ္စာ နှု၊ <th-mu' d-ya' thit sa> [巴]【佛】集谛

သမုဒယသံယောဇဉ် နှု၊ <th-mu' d-ya' than yaw: zin> 感情,